


5th Sunday of Easter – Year B

1st READING: Acts 9:26-31

တမန်တော်ဝတ္ထု ၉: ၂၆-၃၁

စောလှသည်ဂျေရုဆလင်မြို့သို့ရောက်သောအခါ၊ တပည့်တော်များနှင့်အတူပါဝင်ရန်ကြိုးစားခဲ့သော်လည်း သူတို့သည်သူ့ကိုကြောက်ရွံ့ကြ၏။ အကြောင်းမူကား၊ သူသည်တပည့်တော်တစ်ဦးဖြစ်သည်ဟုသူတို့မယုံကြည်ကြသောကြောင့်ဖြစ်၏။ သို့ရာတွင်ဘာနာဘသည်သူ့ကိုတမန်တော်တို့ရှေ့သင်္ခေါ်ဆောင်လာခဲ့၍၊ လမ်းခရီးတွင်မည်ကဲ့သို့သူသည် သခင်ဘုရားကို မြင်တွေ့ခဲ့ရ၍ကိုယ်တော်သည်သူ့ကိုမိန့်မြွက်တော်မူသည့်အကြောင်းနှင့်သူသည်ဒါမာစကုမြို့သခင်ယေဇူး၏ နာမတော်၌မည်ကဲ့သို့ရဲဝင့်စွာဟောပြောခဲ့ကြောင်းတို့ကိုအသိအလင်းဟောပြောလေ၏။ ဤသို့ဖြင့်စောလှသည်ဂျေရုဆလင်မြို့တွင်သူတို့အလယ်၌ဝင်ထွက်သွားလာလျက်သခင်ဘုရား၏ နာမတော်ကိုအမည်ပြု၍ရဲဝင့်စွာဟောပြောလေ၏။ သူသည်ဂရိစကား ပြောဆိုသော ဂျူးလူမျိုးများ နှင့်လည်းငြင်းခုံဆွေးနွေးခဲ့၏။ ထိုသူများသည်လည်းသူ့ကိုသတ်ရန်ကြံစည်ကြ၏။ ညီအစ်ကိုတို့သည်ထိုအကြောင်းကိုကြားသိကြသောအခါ၊ ဆီဇာရိယမြို့သို့ခေါ်ဆောင်ခဲ့ကြ၍၊ တာဆုမြို့သို့စေလွှတ်လိုက်ကြ၏။ အသင်းတော်သည်လည်းဂျုဒေယပြည်၊ ဂါလိလေးနှင့်ဆုံမာရိယနယ်တစ်လျှောက်လုံးတို့၌အေးချမ်းမှုရရှိခဲ့၍ခိုင်ခံ့စွာတည်ထောင်နိုင်ခဲ့၏။ ယုံကြည်သူတို့သည်သခင်ဘုရားကိုကြောက်ရွံ့ရှိသေစွာကျင့်ကြံကြလျက်သန့်ရှင်းသောဝိညာဉ်တော်၏ အားပေးနှစ်သိမ့်မှုကိုခံယူရရှိသောကြောင့်အသင်းတော်သည်တိုးပွားများပြားလာခဲ့၏။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။



Responsorial Psalm Ps 22: 26-27, 28, 30, 31-32

ဆာလံကျမ်း ၂၂


သံပြိုင်။ ကိုယ်တော်အားကြောက်ရွံ့ရိုသေသူတို့၏ အရှေ့တွင်တပည့်တော်၏ ကတိသစ္စာများကိုကျင့်ဆောက်တည်ပါမည်။
R. I will praise you, Lord, in the assembly of your people.

၁။ ထာဝရဘုရားကိုရှာကြသောသူတို့သည်ကိုယ်တော်ကိုချီးမွမ်းထောမနာပြုကြပါလိမ့်မည်။ သင်တို့၏စိတ်နှလုံးများသည်အစဉ်ထာဝရအသက်ရှင်ကြပါလိမ့်မည်။ **(သံပြိုင်)**
I will fulfill my vows before those who fear the LORD. The lowly shall eat their fill; they who seek the LORD shall praise him: "May your hearts live forever!"

၂။ ကမ္ဘာမြေကြီးအစွန်းရှိသမျှတို့သည်ကိုယ်တော်ကိုသတိရကြ၍ကိုယ်တော်ထံတော်သို့လှည့် လာကြလိမ့်မည်။ တိုင်းနိုင်ငံ အသီးသီးမှမိသားစုအပေါင်းတို့သည်ကိုယ်တော်၏ရှေ့မှောက်တွင်ပျပ်ဝပ်ကိုးကွယ်ကြလိမ့်မည်။ **(သံပြိုင်)**
All the ends of the earth shall remember and turn to the LORD; all the families of the nations shall bow down before him.

၃။ ကမ္ဘာပေါ်ရှိပြည့်စုံကြွယ်ဝသောသူအပေါင်းတို့သည်ကိုယ်တော်ကိုဦးညွှတ်ရှိခိုးကြလိမ့်မည်။ မြေမှုန့်သို့ပြန်သွားရမည်သူများနှင့်မိမိဝိညာဉ်ကိုဆက်လက်အသက်ရှင်နိုင်စေသောသူများသည်ကိုယ်တော်ရှေ့မှောက်တွင်ပျပ်ဝပ်ကြလိမ့်မည်။ **(သံပြိုင်)**
To him alone shall bow down all who sleep in the earth; before him shall bend all who go down into the dust.

၄။ တပည့်တော်၏အမျိုးနွယ်သည်ကိုယ်တော်အမှုတော်ကိုထမ်းဆောင်ကြပြီးနောင်လာမည့်လူမျိုးဆက်တို့အားကိုယ်တော်၏အကြောင်းကိုပြောကြားကြလိမ့်မည်။ သူတို့သည်မွေးဖွားခြင်းမခံရသေးသောလူမျိုးဆက်အားကိုယ်တော်၏ကယ်ဆယ်တော်မူခြင်းအကြောင်းကိုကြွေးကြော်လျက်ကိုယ်တော်၏အမှုအရာကိုပြုတော်မူခဲ့လေပြီဟုဆိုကြလိမ့်မည်။ **(သံပြိုင်)**
And to him my soul shall live; my descendants shall serve him. Let the coming generation be told of the LORD that they may proclaim to a people yet to be born the justice he has shown.




2nd READING: 1John 3:18-24

ရှင်ယောဟန်သြဝါဒစာပထမစောင် ၃:၁၈-၂၄

သားသမီးလေးများတို့စကားအားဖြင့်သို့မဟုတ်မိန့်ခွန်းအားဖြင့်သာမဟုတ်ပဲလက်တွေ့ဆောက်ရွက်ခြင်းဖြင့် အမှန်တကယ်ချစ်မြတ်နိုးကြကုန်စို့။ ငါတို့သည်အမှန်တရားနှင့်သက်ဆိုင်သူများဖြစ်ကြောင်းကိုငါတို့အား သိစေပြီးဘုရားသခင်၏ရှေ့ မှောက်တော်တွင် ငါတို့၏စိတ်နှလုံးများကိုထပ်မံသေချာစေသည့်အချက်ကား၊ ငါတို့၏စိတ်နှလုံးများကငါတို့အားအပြစ်တင်သည့်အချိန်ပင်ဖြစ်၏။ အကြောင်းမူကားဘုရားသခင်သည်ငါ တို့၏စိတ်နှလုံးများထက်ကြီးမြတ်တော်မူပြီး၊ ကိုယ်တော်သည်အရာခပ်သိမ်းကိုသိမြင်တော်မူ၏။ ချစ်မြတ်နိုး ရသူတို့ငါတို့၏စိတ်နှလုံးများကငါတို့အားအပြစ်မတင်လျှင်ငါတို့သည်ဘုရားသခင်၏ရှေ့မှောက်တော်၌စိ တ်ချမှုရှိကြ၏။ ငါတို့သည်ဘုရားသခင်၏ပညတ်တော်များကိုစောင့်ထိန်းပြီးကိုယ်တော်နှစ်သက်တော်မူသ ည့်အမှုများကိုပြုကြသောကြောင့်ငါတို့တောင်းခံသမျှကဘုရားသခင်ထံမှရရှိကြ၏။ ကိုယ်တော်၏ပညတ်တော် ဟူမူကားငါတို့သည်ဘုရား၏သားတော်ယေရှုခရစ်တော်၏နာမတော်ကယုံကြည်ပြီးကိုယ်တော်မိန့်မှာ ထားတော်မူသည့်အတိုင်းအချင်းချင်းချစ်ကြရန်ပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်များကိုစောင့်ထိန်းသူ အားလုံးတို့သည်ကိုယ်တော်၌တည်ရှိကြပြီးကိုယ်တော်သည်လည်းသူတို့၌တည်ရှိ၏။ ငါတို့အားကိုယ်တော်ပေးသနားတော်မူသောဝိညာဉ်တော်အားဖြင့်ဘုရားသခင်သည်ငါတို့၌တည်ရှိတော်မူကြောင်းကိုငါတို့သိရကြ ၏။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။



GOSPEL: John 15:1-8

ရှင်ယောဟန်ဇဝံဂေလိကျမ်း ၁၅: ၁-၈

သခင်ယေရှုက ငါသည် စစ်မှန်သော စပျစ်နွယ်ပင်ဖြစ်၍ ငါ၏ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါ၌ အသီးမသီးသော အကိုင်းအခက်ဟူသမျှတို့ကို ဖြတ်တောက်ပစ်တော်မူ၍ အသီးသီးသော အကိုင်းအခက်ဟူသမျှတို့ကို မူကားပို၍ သီးစေရန် ရှင်းလင်းပြုပြင်ပေးတော်မူလိမ့်မည်။ သင်တို့သည်လည်း ငါဟောပြောသော စကားအားဖြင့် ယခုရှင်းလင်းပြုပြင်ခြင်းခံခဲ့ကြပြီးဖြစ်သည်။ ငါ၌ တစ်လုံးတစ်ဝတည်း တည်နေကြလော့၊ ငါသည်လည်း သင်တို့၌ တည်နေမည်။ စပျစ်ပင်၏အကိုင်းအခက်တို့သည် အပင်နှင့် တစ်လုံးတစ်ဝတည်း မတည်ရှိလျှင် မိမိတို့အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါနှင့် တစ်လုံးတစ်ဝတည်း မတည်ရှိလျှင် အသီးမသီးနိုင်ကြ။ ငါသည် စပျစ်နွယ်ပင် ဖြစ်၏ သင်တို့သည် အကိုင်းအခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌ တည်၍ ငါသည်လည်း သူ၌ တည်နေလျှင် သူသည် များစွာသော အသီးကို သီးလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ငါနှင့် ကင်းကွာလျှင် မည်သည့်အရာကိုမျှ မတတ်နိုင်ကြ။ ငါ၌ မတည်ရှိသော သူသည် အကိုင်းအခက်ကဲ့သို့ လွင့်ပစ်ခြင်းခံရလိမ့်မည်။ ထိုအကိုင်းအခက်တို့သည် ခြောက်သွေ့သွားသော အခါ လူတို့သည် စုသိမ်း၍ မီးရှို့ကလိမ့်မည်။ သင်တို့သည် ငါ၌ တည်နေကြ၍ ငါ၏ တရားတော်သည်လည်း သင်တို့၌ တည်နေလျှင် သင်တို့တောင်းလျှောက်လိုသော အရာကို သင်တို့အား ပေးတော်မူလိမ့်မည်။ သင်တို့သည် အသီးများစွာ သီးသောကြောင့် ငါ၏ တပည့်များ ဖြစ်လာခြင်းဖြင့် ငါ့ခမည်းတော်၏ ဘုန်းဂုဏ်တော်ထင်ရှားလိမ့်မည်။

ဤသည်ကား ဘုရားသခင်၏ နှုတ်ကပိဋ်တော်ပေတည်း။

